



comfort to destination

အိန္ဒိယ

HIGHLIGHT

➤ လေယာဉ်စီးချိန် ➤

၈ နာရီ ၁၀ မိနစ်

➤ အချိန်ကွာခြားမှု ➤

- ၁ နာရီ

➤ ရာသီဥတု ➤

ဖေဖော်ဝါရီလ မှ ပြေလ ထိ - နွေဦးရာသီ

ပြေလ မှ ဇွန်လ ထိ - နွေရာသီ

ဇွန်လ မှ ဩဂုတ်လ ထိ - မုတ်သုန်ရာသီ

ဩဂုတ်လ မှ အောက်တိုဘာလ ထိ - ဆောင်းဦးရာသီ

အောက်တိုဘာလ မှ ဒီဇင်ဘာလ ထိ - ကြိုတင်ဆောင်းရာသီ

ဒီဇင်ဘာလ မှ ဖေဖော်ဝါရီလ ထိ - ဆောင်းရာသီ

➤ ဘာသာစကား ➤

HINDI , ENGLISH

➤ အဓိက အစားအစာ ➤

ပုလဲပြောင်းဆန်၊ ဆန်၊ ဂျုံမှုန့်၊ ပဲလေးအမျိုးမျိုး၊ အနီရောင်ပဲဟင်း၊

ခိုပဲ၊ ဥရဒ် (အနက်ရောင်ဂရမ်)၊ ပဲစေ့။

➤ သုံးစွဲသည့်ငွေ ➤

Indian rupee

ဗုဒ္ဓဂါယာ ၀၈ ရက် / ၀၇ ည ခရီးစဉ်

2020

ရန်ကုန် - ဗုဒ္ဓဂါယာ - ဗာရာဏသီ - သာဝတ္ထိ - လုမ္ဗိနီ - ကုသိနာရုံ - ဝေသာလီ - ရာဇဂြိုဟ်

ဂါယာမြို့သည် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၏ ဒုတိယမြောက် အကြီးဆုံးမြို့ ဖြစ်ပြီး ဂါယာခရိုင်၏ မြို့တော် ဖြစ်သည်။ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ နှင့် ဂျိမ်းဘာသာ ကိုးကွယ်သူ တို့အတွက် အထွတ်အမြတ် ဌာနတစ်ခု ဖြစ်သည်။ ဂါယာမြို့တွင် သဘာဝ အတိုင်းရှိသော နေရာများ၊ ရှေးဟောင်း အဆောက်အအုံများနှင့် လမ်းကျဉ်းကလေးများ ရောထွေးနေသည်။

ITINERARY AT A GLANCE

DAY	DATE	DEPARTURE	TRANSFER	VISIT / FLIGHT	ARRIVE
DAY 01	2020	ရန်ကုန်		ဗုဒ္ဓဂါယာ	ဗုဒ္ဓဂါယာ
DAY 02	2020	ဗုဒ္ဓဂါယာ		ဗာရာဏသီ	ဗာရာဏသီ
DAY 03	2020	ဗာရာဏသီ		သာဝတ္ထိ	သာဝတ္ထိ
DAY 04	2020	သာဝတ္ထိ		လုမ္ဗိနီ	လုမ္ဗိနီ
DAY 05	2020	လုမ္ဗိနီ		ကုသိနာရုံ	ကုသိနာရုံ
DAY 06	2020	ကုသိနာရုံ		ဝေသာလီ	ရာဇဂြိုဟ်
DAY 07	2020	ရာဇဂြိုဟ်		ဗုဒ္ဓဂါယာ	ဗုဒ္ဓဂါယာ
DAY 08	2020	ဗုဒ္ဓဂါယာ			ရန်ကုန်

ဓါတ်ပုံပါ အကြောင်းအရာ : အတောင်ရှစ်ဆယ်ဂျပန်ဘုရား

ဗုဒ္ဓဂါယာ ၀၈ ရက် / ၀၇ ည ခရီးစဉ်

2020

ရန်ကုန် - ဗုဒ္ဓဂါယာ - ဗာရာဏသီ - သာဝတ္ထိ - လုမ္ဗိနီ - ကုသိနာရုံ - ဝေသာလီ - ရာဇဂြိုဟ်

DAY 01 - ရန်ကုန် - ✈️ - ဗုဒ္ဓဂါယာ



ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး **ဂါယာ** လေဆိပ်သို့ရောက်ရှိပါမည်။ လေဆိပ်သို့ရောက်ရှိသည်နှင့် ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆို ပါမည်။

နေ့လည်စာကို Hotel တွင် တည်ခင်းဧည့်ခံပါ မည်။

နေ့လည်စာ သုံးဆောင်ပြီးနောက်တွင် ခေတ္တအနားယူကာ အတောင်ရှစ်ဆယ် ဂျပန်ဘုရား ၊ သီရိဓမ္မာသောကမင်းကြီး စတင် တည်ထားခဲ့သော **မဟာဗောဓိဇေတီ**၊ **မဟာဗောဓိပင်**နှင့် မြတ်ဘုရားရှင်သဗ္ဗညုတဉာဏ်တော် ကိုရရှိပြီး မာရ်နတ်သား အပါအဝင် မာရ်ငါးပါးကိုအောင်မြင်တော် မူခဲ့ရာ **အပရာဇိတ**

ပလ္လင် သို့သွားရောက် ဖူးမျှော် ပြီးနောက် ဘူမိဖုသရုပ်ပွားတော် မြတ်ကြီးအားရွှေသင်္ကန်း ကပ်လှူပြီးနောက် သတ္တဋ္ဌာန ခုနစ်ဋ္ဌာန ကိုလှည့်လည်ပူဇော် မည်ဖြစ်ပါသည်။

ညနေစာကို Hotel တွင် တည်ခင်းဧည့်ခံ ပါ မည်။

ညနေစာ သုံးဆောင်ပြီးနောက် အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

DAY 02 - ဗုဒ္ဓဂါယာ - 🚗 - ဗာရာဏသီ



ဟိုတယ် တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် **ဂါယာ** မှ (၁၅၇) မိုင်ဝေးသော **ဗာရာဏသီ** မြို့ သို့စတင် ထွက်ခွာပါမည်။

နေ့လည်စာကို ဗာရာဏသီရှိ ဟိုတယ်တွင် တည်ခင်းဧည့်ခံ ပါ မည်။

နေ့လည်စာ သုံးဆောင်ပြီးနောက်တွင် **မိဂဒါဝုန်တော** သို့ဆက်လက် ထွက်ခွာမည်ဖြစ်ပြီး မြတ်စွာဘုရားအား ပဉ္စဝဂ္ဂိငါးပါးမှခရီးဦးကြိုသည့် နေရာ၌ တည်ထားသော **ချောက်ခန္တီဇေတီတော်**၊ **ပဉ္စဝဂ္ဂိငါးပါးအား** ပထမဦးဆုံး ဓမ္မစင်္ကြာ တရားတော်ဟောကြားရာ နေရာ၌ တည်ထားခဲ့သော **ဓမ္မရာဇိက**

ဇေတီတော်၊ အာသောက ကျောက်စာ တိုင်၊ မြတ်စွာ ဘုရားသီတင်းသုံးတော်မူခဲ့သည့် **မူလဂန္ဓကုဋ္ဌိကျောင်းတော်တိုက်**၊ **နန္ဒိယကျောင်းတော်**၊ **ပဉ္စဝဂ္ဂိငါးပါးအား** အနတ္တလက္ခဏသုတ်ဟောကြားသည့် **ဓမ္မေခဇေတီ** နှင့် **ဓါတ်တော်** အစစ်ရှိသည့် **ဓါတ်တော်တိုက်** တို့ကို သွားရောက်လေ့လာဖူးမျှော်ပါမည်။

ညနေစာကို Hotel တွင် တည်ခင်းဧည့်ခံ ပါ မည်။

ညနေစာ သုံးဆောင်ပြီးနောက် အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

ဗုဒ္ဓဂါယာ ၀၈ ရက် / ၀၇ ည ခရီးစဉ်

2020

ရန်ကုန် - ဗုဒ္ဓဂါယာ - ဗာရာဏသီ - သာဝတ္ထိ - လုမ္ဗိနီ - ကုသိနာရုံ - ဝေသာလီ - ရာဇဂြိုဟ်

DAY 03 - ဗာရာဏသီ - - သာဝတ္ထိ



ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက် **ဗာရာဏသီမြို့** မှ (၁၉၈) မိုင် အကွာတွင် တည်ရှိသော **သာဝတ္ထိမြို့** သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

သာဝတ္ထိမြို့ သို့ သွားရာလမ်းတွင်နေ့လည်စာကို သုံးဆောင်မည် ဖြစ်ပါသည်။

သာဝတ္ထိမြို့ သို့ရောက်လျှင် မြတ်စွာဘုရား ဝါတော်ခုနစ်ဝါမြောက် တာဝတိံသာ နတ်ပြည်သို့ မကြွမီ တိတ္ထိများကိုနှိမ်နှင်းရင်း ရေအစုံမီးအစုံ တန်ခိုးပြခဲ့သော **ကဏ္ဍမသရက်ဖြူကုန်း၊ အဂ္ဂလီမာလစေတီတော်**တို့အား သွားရောက်ဖူးမြော် ပါမည်။ ထို့နောက် သာဝတ္ထိမြို့ဟောင်းရှိ မြတ်စွာဘုရား (၂၅)ဝါအထိ

သီတင်းသုံးခဲ့သော **ဇေတဝန်ကျောင်းဝင်း** သို့သွားရောက်ပြီး ကျောင်းဝန်းအတွင်း၌ မြတ်စွာဘုရား နေထိုင် သည့်ဂန္ဓကုဋိကျောင်းဆွမ်းခံကြွပြီး ခြေဆေးကာ **ဒုလ္လဘာင်္ဂတရား(၅)ပါး** ဟောကြားသည့်ရေတွင်း ၊ **တရားဟော သည့်ပုလ္လင် ၊ အာနန္ဒာ ဗောဓိပင် ၊ စင်္ကြန်လျှောက် သည့်နေရာ ၊ ရှင်သီဝလီကျောင်းတော်** နှင့် အခြား ရဟန္တာများ နေထိုင် သည့် ကျောင်းများ ကိုလေ့လာ ဖူးမြော်ပါ မည်။

ညနေစာကို Hotel တွင် တည်ခင်းဧည့်ခံ ပါ မည်။

ညနေစာ သုံးဆောင်ပြီးနောက် အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

DAY 04- သာဝတ္ထိ - - လုမ္ဗိနီ



ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက် ဘုရားလောင်းမွေးဖွားရာ နီပေါနိုင်ငံ **လုမ္ဗိနီဥယျာဉ်မြို့** သို့ဆက်လက်ထွက်ခွာ မည်ဖြစ်သည်။

နေ့လည်စာကို ဟိုတယ်တွင် တည်ခင်းဧည့်ခံပါ မည်။

နေ့လည်စာသုံးဆောင်ပြီးနောက်တွင် ဘုရားလောင်း မွေးဖွားရာ **လုမ္ဗိနီဥယျာဉ် ၊ မယ်တော်မာယာရေကန်** တို့ကို သွားရောက်လေ့လာ ဖူးမြော်ပါမည်။

ညနေစာကို Hotel တွင် တည်ခင်းဧည့်ခံ ပါ မည်။

ညနေစာသုံးဆောင် ပြီးနောက် အေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါ သည်။

ဗုဒ္ဓဂါယာ ၀၈ ရက် / ၀၇ ည ခရီးစဉ်

2020

ရန်ကုန် - ဗုဒ္ဓဂါယာ - ဗာရာဏသီ - သာဝတ္ထိ - လုမ္ဗိနီ - ကုသိနာရုံ - ဝေသာလီ - ရာဇဂြိုဟ်

DAY 05 - လုမ္ဗိနီ - - ကုသိနာရုံ



ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် မိုင်ပေါင်း (၈၇) မိုင် ကွာဝေးသော **ကုသိနာရုံ** သို့ ဆက်လက်ထွက်ခွာမည်ဖြစ် ပါသည်။

နေ့လည်စာကို ဟိုတယ်တွင် တည်ခင်းဧည့်ခံပါ မည်။

နေ့လည်စာ သုံးဆောင်ပြီးနောက်တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံရာ နေရာ၌ တည်ထား သော **မဟာပရိနိဗ္ဗာနစေတီတော်**၌ လူကြီးမင်းတို့၏ ပါဝင် လှူဒါန်းမှု ဖြင့် ဝယ်ယူလာ သောရွှေကြာသင်္ကန်းကို ကပ်လှူပူဇော်ပြီး မြတ်စွာဘုရား နောက်ဆုံး ရေကြည်တော် သောက်သုံးတော်မူရာ **မာထကူဝ** ၊ မြတ်ဗုဒ္ဓတေဇော

ဓာတ်လောင်ကျွမ်းရာ **အင်္ဂါရစေတီ** အစရှိသည်တို့ကို လေ့လာဖူးမျှော်ပါ မည်။

ညနေစာကို Hotel တွင် တည်ခင်းဧည့်ခံ ပါ မည်။

ညနေစာ သုံးဆောင်ပြီးနောက် အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

DAY 06- ကုသိနာရုံ - - ဝေသာလီ - - ရာဇဂြိုဟ်



ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် ကုသိနာရုံမှ မိုင်ပေါင်း (၂၀၀) ကျော် ဝေးသော **ဝေသာလီမြို့** သို့ဆက်လက် ထွက်ခွာမည်ပါ မည်။

ဝေသာလီမြို့ သို့သွားရာ လမ်းတွင် နေ့လည်စာကို တည်ခင်းဧည့်ခံ ပါ မည်။

နေ့လည်စာသုံးဆောင်ပြီးနောက် ဝေသာလီရှိ **ဒုတိယသံဂါရတနာတင်ရာ ကျောင်းတော်ရာ**၊ **လိစ္ဆဝိမင်းတို့၏ဓါတ်တော်တိုက်** ၊ **မင်္ဂလာရေကန်** အစရှိသည် တို့ကို လေ့လာဖူးမျှော်ပြီး **ရာဇဂြိုဟ်** သို့ဆက်လက်ထွက်ခွာပါမည်။ လမ်းတွင်

နာလန္ဒာတက္ကသိုလ်ဟောင်းကို ဝင်ရောက် လေ့လာမည်ဖြစ်ပါသည်။ **ရာဇဂြိုဟ်** သို့ရောက်ရှိလျှင် မြတ်စွာဘုရားမှ ပါတိမောက်ဩဝါဒ ကိုဟောကြားတော်မူခဲ့ရာ **ဝေဠုဝန်ကျောင်းတော်ရာ**သို့ သွားရောက် ဖူးမျှော်ပါ မည်။ ထို့နောက် ဇာတ်နိမ့်ဇာတ်မြင့်တို့ **ရေချိုးရာရေပူစမ်း**၊ **ပထမသံဃာရတနာတင်ရာပိပ္ပလိဂူ** အစရှိ သည်တို့ကို သွားရောက် လည်ပတ် ပါ မည်။

ညနေစာကို Hotel တွင် တည်ခင်းဧည့်ခံ ပါ မည်။

ညနေစာ သုံးဆောင်ပြီးနောက် အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

ဗုဒ္ဓဂါယာ ၀၈ ရက် / ၀၇ ည ခရီးစဉ်

2020

ရန်ကုန် - ဗုဒ္ဓဂါယာ - ဗာရာဏသီ - သာဝတ္ထိ - လုမ္ဗိနီ - ကုသိနာရုံ - ဝေသာလီ - ရာဇဂြိုဟ်

DAY 07 - ရာဇဂြိုဟ် - 🚗 - ဗုဒ္ဓဂါယာ



ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက် ဗိမ္ဗိသာရမင်းကြီး၏ ဘဏ္ဍာတိုက် ၊ ဗိမ္ဗိသာရမင်းကြီး အကျဉ်းချ ခံထားရသည့် အကျဉ်းထောင် ၊ ဆေးဆရာဇီဝက စိုက်ပျိုးခဲ့သည့် သရက်တောဥယျာဉ် ၊ ဂိဇ္ဈကုဋ်တောင်ပေါ်ရှိ ငြိမ်းချမ်းရေးစေတီ ၊ အဇာတသတ်မင်း၏ ဓာတ်တော်တိုက် အစရှိသည် တို့ကို သွား ရောက်ဖူးမြော် ကြပါမည်။

နေ့လည်စာကို ဟိုတယ်တွင် တည်ခင်းဧည့်ခံပါ မည်။

ထို့နောက် **ဂါယာမြို့** ကိုဆက်လက်ထွက်ခွာပြီး လမ်းတွင် ဘုရားလောင်း

ခြောက်နှစ် တိုင်တိုင်ဒုက္ခရုစရိယာ ကျင့်တော်မူခဲ့သည့်ဂူ ကို ဝင်ရောက်ဖူးမြော်ပါ မည်။

ညနေစာကို Hotel တွင် တည်ခင်းဧည့်ခံ ပါ မည်။

ညနေစာ သုံးဆောင်ပြီးနောက် အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

DAY 08 - ဗုဒ္ဓဂါယာ - 🚗/ ✈️ - ရန်ကုန်



ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက် ဘုရားလောင်းအား သုဇာတာသုဋ္ဌေးသမီးမှ ဃာနန္ဒီ ဆွမ်း ဆက်ကပ်ရာ သုဇာတာအိမ်ရာ ၊ ဘုရားလောင်းမှအဓိဋ္ဌာန်ဖြင့် ရွှေခွက်မျောရာ နေရံရာမြစ် ၊ သောတ္တိယမြက်ထမ်းသမားမှ ဘုရားလောင်းအား မြက်ရှစ်ဆုတ် လှူဒါန်းရာနေရာကို သွားရောက်လည်ပတ်ပါမည် ။ ထို့နောက် ကိုယ်ပိုင်အချိန်ဖြင့် မဟာ ဗောဓိစေတီတော်ကို ထပ်မံ ဖူးမြော်၍ ဘုရားအဆူဆူတိုင်း ပွင့်တော်မူခဲ့ရာ နေရာမြတ်သို့ တရားဘာဝနာများပွားများကာ စိတ်ရည်သန်၍ နေ့လည်စာသုံး ဆောင်ပြီး **ဂါ ယာ** လေဆိပ်သို့

သွားရောက်ကာ လေယာဉ်ဖြင့် **ရန်ကုန်** သို့ရောက် ရှိပြီး အောင်မြင်စွာ သွားရောက်ဖူးမြော်ကုသိုလ်တော် ယူခွင့်ကြုံခဲ့သည့် ခရီးအားအမှတ်တမဲ့မှသည် အမှတ်တရ အဖြစ်ဖြင့်သယ်ဆောင်ရင်း သံဝေဂ ယူစရာ ဓမ္မခရီးစဉ် ပြီးဆုံးပါမည်။

~~ ဗုဒ္ဓဂါယာ ခရီးစဉ် ပျော်ရွှင်စွာပြီးဆုံးပါပြီ ~~